



ADRA

Mingaladon

မင်္ဂလာသင်္ဂြိုဟ်

V11 | JAN 21



ဦးခုန်မန်း၏ ပုံပြင်

လုံကားကျေးရွာတွင် ပြောင်းစိုက်ပျိုးခြင်းမှ အသက်မွေးဝမ်းကျောင်းကို အထောက်အပံ့ပေးခြင်း

Mingalabga

မင်္ဂလာပါ

မာတိကာ

ဆောင်းပါး
မျက်နှာဖုံးဓာတ်ပုံ
အယ်ဒီတာအဖွဲ့

ဆောင်းပါး
သတင်းစကား

သတင်းစကား
မီဒီယာမှ
ကျွန်ုပ်တို့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း

ကျွန်ုပ်တို့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း
ဓာတ်ပုံပြိုင်ပွဲ

နောက်ဆုံးရစီမံကိန်း အချက်အလက်များ

အလုပ်ခေါ်စာများ/ တင်ဒါခေါ်ယူမှုများ
ကျွန်ုပ်တို့နှင့် ဆက်သွယ်ပါ



မျက်နှာဖုံးဓာတ်ပုံ
ယခုလအတွက် မျက်နှာဖုံးဓာတ်ပုံမှာ
SURE စီမံကိန်းမှ အကျိုးခံစားရရှိသူ
ဦးခန့်မန်းပင်ဖြစ်ပါသည်။

Photo: © 2021 ADRA Myanmar |
S Khant Hgeer Lar

အယ်ဒီတာအဖွဲ့

အယ်ဒီတာချုပ်/ ဒီရိုင်နာ
Emma McCrow

ပံ့ပိုးအားဖြည့်သူများ
Saw Aye Chan, Francis, Naw Mu Mu Saw,
Naw Eh Htoo Wah, Nan Nom Hsaing, RISE,
Kap Khan Mung, Win Naing

လက်ထောက်အယ်ဒီတာ/ ဘာသာပြန်
Pyae Phyo Lin

ထုတ်ဝေသူ
ADRA Myanmar



‘မင်္ဂလာပါ’ သည် ADRA Myanmar ၏ သတင်းလွှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ပြန်လည်
မိတ်ဆက်ထုတ်ဝေခြင်းဖြစ်ပါသည်။ ယင်းသတင်းလွှာပါဓာတ်ပုံများနှင့် အကြောင်းအရာများသည်
ADRA Myanmar ၏ မူပိုင်လည်းဖြစ်ပါသည်။

ဆောင်းပါး



လုံကားကျေးရွာတွင် ပြောင်းစိုက်ပျိုးခြင်းမှ အသက်မွေးဝမ်းကျောင်းကို အထောက်အပံ့ပေးခြင်း

ကျွန်တော့်နာမည်က ဦးခန့်မန်းဖြစ်ပါတယ်။ ကျွန်တော်က မတူပီမြို့နယ်၊ လုံကားကျေးရွာမှာနေထိုင်ပြီးမိသားစုဝင်ကတော့ ခြောက်
ယောက်ရှိပါတယ်။ ကျွန်တော့်ကလေးတစ်ယောက်ကအလယ်တန်းကျောင်းတက်နေတုန်းပဲ။ ကျန်တဲ့သူတွေက ကျွန်တော်တို့လို
လယ်ယာအလုပ်ပဲလုပ်တယ်။ ကျွန်တော်မှာစုစုပေါင်းစိုက်ခင်း ၆ ဒဿမ ၅ ဧက၊ အထူးသဖြင့်ဥယျာဉ်ခွဲ ၁ ဒဿမ ၅ ဧက နဲ့
ဝဥစိုက်ခင်း ၅ ဧက ရှိပါတယ်။

၂၀၁၆ ခုနှစ်မှာ MFAT နဲ့ ADRA နယူးဇီလန်က ထောက်ပံ့တဲ့ SURE စီမံကိန်းက ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကျွန်တော်တို့ ကျေးရွာကို ရောက်ရှိခဲ့ပါတယ်။ တခြားဒေသတွေလိုပဲ ကျွန်တော်တို့ရွာက လယ်ယာစိုက်ပျိုးရေးအပေါ် အဓိကမူတည်ပါတယ်။

စီမံကိန်းရောက်လာကတည်းက Extension Workers တွေနဲ့ စိုက်ပျိုးရေးဝန်ထမ်းတွေဆီကနေ ကျွန်တော်အများကြီး သင်ယူခဲ့ရတယ်။ ဒါအပြင်စီမံကိန်းကကျွန်တော်တို့ကို ရာသီအလိုက်မျိုးစေ့တွေနဲ့ ဥယျာဉ်ခြံ စိုက်ပျိုးရေးအပင်တွေကိုလည်းဖြန့် ဝေပေးခဲ့ပါတယ်။ ယခုအချိန်မှာ ကျွန်တော်ခြံမှာ ထောပတ်သီးအပင် ၂၅ မျိုး စိုက်ပျိုးထားပါတယ်။

၂၀၁၉ ခုနှစ်မှာ ကျွန်တော်တို့ဒေသပြောင်းကို စိုက်ခွဲပေမယ့်အထွက်နှုန်းမှာမူ တင်းပဲရှိပါတယ်။ ဒေသပြောင်းဖူးက စိုက်ပျိုးချိန်မှန် ကန်ဖို့လိုအပ်ပါတယ်။ ဒီအထွက်နှုန်းက ကျွန်တော့်မိသားစုအတွက်အစားအစာအဖြစ်ကျွေးမွေးဖို့ပဲ လုံလောက်ပါတယ်။

အဲဒီနှစ်မှာပဲကျွန်တော့်ခြံမှာ SURE စီမံကိန်းကပေးတဲ့ပြောင်းမျိုးစေ့တွေစိုက်ဖို့ကြိုးစားခဲ့တယ်။ ကျွန်တော့်လယ်ယာနဲ့ အခြားခြံတွေကို လေ့လာကြည့်တဲ့အခါ ဒေသပြောင်းဖူးနဲ့ နှိုင်းယှဉ်ရင် ကြီးထွားမှုနှုန်းအထွက်နှုန်းသိသိသာသာပိုကောင်းလာပါ တယ်။ ဒါကြောင့်နောက်လာမည့် ရာသီမှာလည်းစိုက်ဖို့ ဆုံးဖြတ်ထားပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ ပြောင်းဖူးမျိုးစေ့ ၄ ပြည်ကို ထပ်မံထောက်ပံ့ပေးခဲ့ပါတယ်။ အံ့သြစရာကောင်းတာက တစ်ဧကရိတ်သိမ်းမယ့် အထွက်နှုန်းကတင်း ၃၀ ဖြစ်ပြီး ဒေသပြောင်းထက် ငါးဆလောက်မြင့်ပါတယ်။ ဒီပြောင်းဖူးတွေရောင်းပြီးတဲ့နောက်မှာ ကျွန်တော် မိသားစုအတွက်ဆန်ဝယ်မယ်။

လာမည့်နှစ်မှာလည်း ကျွန်တော်တို့လယ်မှာ ၁ ဒသမ ၅ ဧကအထိ တိုးချဲ့စိုက်ပျိုးသွားပါမယ်။ အခုလိုကူညီထောက်ပံ့မှုအတွက် ADRA Myanmar က SURE စီမံကိန်းကိုလည်း ကျေးဇူးတင်ပါသည်။ ဒီစီမံကိန်းကို ဘုရားသခင်ပိုပိုပြီး ကောင်းကြီးပေးပါစေ လို့ဆုတောင်းပေးပါတယ်။

“အံ့သြစရာကောင်းတာက တစ်ဧက ရိတ်သိမ်းမယ့် အထွက်နှုန်းကတင်း ၃၀ ဖြစ်ပြီး ဒေသပြောင်းထက် ငါးဆလောက်မြင့်ပါတယ်။ ဒီပြောင်းဖူးတွေရောင်းပြီးတဲ့နောက်မှာ ကျွန်တော်မိသားစုအတွက်ဆန်ဝယ်မယ်

Win Naing | Agriculture/Soil Officer, SURE

သတင်းစကား

ပုံပြောခြင်း

ကျွန်မမှတ်မိနိုင်စရာအရွယ်ကတည်းက အမြဲပုံပြင်တွေကိုချစ်ခဲ့တယ်။ ကလေးဘဝကတည်းက ညအချိန်စာဖတ်နိုင်ဖို့အတွက် အိပ်ရာအောက်မှာ ဓာတ်မီးနဲ့ စာအုပ်ကိုဝှက်ထားလေ့ရှိတယ်။ စာအုပ်တွေထဲမှာအတားအဆီး စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်တဲ့ သူရဲကောင်းတွေအကြောင်း မယုံနိုင်လောက်တဲ့ပုံပြင်တွေကို ဖတ်ခဲ့ရတယ်။ ပုံပြင်တွေကတစ်ဆင့် ပတ်ဝန်းကျင်မှာရှိတဲ့ သင်ခန်းစာတွေကို လေ့လာပြီး အခြားသူတွေကို စိတ်ကူးဉာဏ်ကွန့်မြူးအောင်လှုံ့ဆော် ပေးနိုင်တဲ့ အဖြစ်အပျက်တွေကိုပြောပြဖို့လည်း မျှော်လင့်ခဲ့တယ်။

ADRA နဲ့ အလုပ်လုပ်ခြင်းအားဖြင့် ကျွန်မဟာအံ့သြဖွယ်ကောင်းတဲ့ ဇာတ်လမ်းတွေကို ကြားဖို့ အခွင့်အရေးရခဲ့တယ်။ ကျေးရွာတစ်ရွာမှာ ပထမဆုံးအကြိမ် ရေကို ဘယ်လို ရခွဲသလဲ၊ ရွာကအသက်အကြီးဆုံးလူတစ်ယောက်က ဘယ်လိုခံစားခဲ့ရတယ်ဆိုတဲ့ ဒီပုံပြင်ကို ကျွန်တော်ကြားသိခဲ့ရတယ်။ သူမကလေးတွေ ကျောင်းတက်နိုင်ဖို့ ADRA မှာ လေ့ကျင့်မှုခံယူပြီး သူမကိုယ်ပိုင်စီးပွားရေးကို စတင်နိုင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးအကြောင်းကိုလည်း ကြားခဲ့ရဖူးတယ်။

နောက်ပြီးတော့ သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးအတွက် နာရီပေါင်းများစွာ ညပိုင်းနဲ့ အားလပ်ရပ်တွေတောင်မနားမနေအလုပ်လုပ်ခဲ့ကြတဲ့ ADRA လုပ်သားတွေအကြောင်းလည်း ကြားခဲ့ရဖူးတယ်။

ဒီပုံပြင်တွေက ကျွန်မကိုတင်မဟုတ်ဘဲ အခြားသူတွေကိုပါ လှုံ့ဆော်ပေးနိုင်ခဲ့ပါတယ်။ ဒါတွေကို မျှဝေခြင်းကနေလည်း အခြားသူတွေဟာ ADRA ရဲ့လုပ်ဆောင်မှုအကြောင်းကိုလေ့လာပြီးအထောက်အပံ့ပေးနိုင်ခဲ့တယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့တခြားသူကို အမြဲပြန်ပြောနိုင်တဲ့ အကောင်းဆုံးပုံပြင်တွေထဲကတစ်ခုကတော့ ဘုရားသခင်ရဲ့ပုံပြင်ပဲဖြစ်ပါတယ်။

ADRA ရဲ့လုပ်ဆောင်မှုတွေကတစ်ဆင့် စီမံကိန်းတစ်ခုစီရဲ့ဝန်ဆောင်မှုကတစ်ဆင့် သူရဲချစ်ခြင်းမေတ္တာတွေအကြောင်းကိုလည်း ကျွန်မတို့အနေနဲ့ ပြန်လည်ပြောပြဖို့မျှော်လင့်ပါတယ်။ တစ်ဦးချင်းစီအတွက် ကျွန်မရဲ့ဆုတောင်းခြင်းဟာ ကျွန်မတို့ရဲ့လုပ်ရပ်တွေကတစ်ဆင့် ဘုရားသခင်အဖြစ်အပျက်ကိုပြောပြနိုင်ပြီး ကျွန်မတို့ရဲ့ကိုယ်ပိုင်ဇာတ်လမ်းတွေကိုလည်း သူတို့ခွင့်ပြုပေးနိုင်ပါတယ်။

SARAH RYAN | Marketing Assistant, ADRA New Zealand

မီဒီယာမှ






www.adramyanmar.org



ADRA Myanmar

Published 25 January at 09:05

ပညာရေးသည် ADRA Myanmar ၏ အစီအစဉ်များနှင့် အစပျိုးမှုတို့၏ အဓိကအချက်အချာနည်းလမ်းပွတ်ပင်ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ ပညာရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင်လည်း ကလေးများနှင့် လူငယ်များအရွယ်ရောက်ပြီးသူအားလုံးအတွက် ဆင်းရဲခြင်းမှ လွတ်မြောက်ပြီး ကောင်းမွန်သည့် အနာဂတ်ခရီးလမ်းသို့ ရောက်ရှိရန်မှာမူ ပညာရေးသည် အဓိကအရေးကြီးသည့်အခန်းကဏ္ဍတစ်ခုမှ ရှိနေသည်ကိုလည်း ကျွန်ုပ်တို့အနေဖြင့် အသိအမှတ်ပြုနားလည်ထားပါသည်။ ယခုအချိန်တွင် ကမ္ဘာတစ်ဝန်းတွင်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေမှုကြောင့် စာသင်ကျောင်းများ ပိတ်ထားရသဖြင့် ကလေးငယ် ၂၅၆ သန်းမှာလည်း ကျောင်းပြင်ပသို့ ရောက်ရှိနေသည်။ ADRA Myanmar အနေဖြင့်လည်း အားလုံးအတွက် ပညာရေးအခွင့်အလမ်းများ ဆက်လက်ရရှိစေရန်ကိုလည်း ဦးစားပေးလုပ်ဆောင်လျက်ရှိပါသည်။



ADRA Myanmar

Published 26 January at 20:09

AEON 1% Club foundation နှင့် ADRA Japan တို့၏ ရန်ပုံငွေထောက်ပံ့မှုဖြင့်ဆောင်ရွက်နေသော AEON စီမံကိန်းမှတစ်ဆင့် ကောဇာင်းစာသင်ကျောင်းတွင် စာသင်ကျောင်းအဆောက်အအုံအသစ်နှင့် ကျောင်းသုံးပရိဘောဂအသုံးအဆောင်များကို ဆောက်လုပ်ထောက်ပံ့ပေးခဲ့ခြင်းကြောင့် ကျောင်းသားများနှင့် ဆရာများသည် တိုးတက်ကောင်းမွန်သော သင်ယူမှုပတ်ဝန်းကျင်မှ အကျိုးကျေးဇူးများကို ရရှိခဲ့ကြသည်။ အသေးစိတ်ကို အောက်ပါဗီဒီယိုတွင်လည်း ကြည့်ရှုလေ့လာနိုင်ပါသည်။ [HERE](#)



ကျွန်ုပ်တို့ဝန်ထမ်းနှင့် တွေ့ဆုံခြင်း



SAW ZAW HTIKE HTWE

Data Entry & Monitoring Officer | SEAQE2

- Q1** ဘာလူမျိုး / ဘယ်နိုင်ငံသားပါလဲ။
ကရင်လူမျိုးပါ။
- Q2** အကြိုက်ဆုံးအစားအစာကဘာပါလဲ။
ထိုင်းအစားအစာပါ။
- Q3** အကြိုက်ဆုံးအရောင်ကဘာအရောင်ပါလဲ။
အဖြူနဲ့ အမည်းရောင်ပါ။
- Q4** ပျော်ရွှင်ဖို့အတွက်ဘာကိုလုပ်ရတာအကြိုက်ဆုံးလဲ။
ငါးများရတာပါ။

Q5 ဘယ်နေရာဒေသ ဒါမှမဟုတ် ဘယ်နိုင်ငံတွေကို သွားလည်ချင်ပါသလဲ။
Lauterbrunnen, Switzerland

Q7 ADRA ကိုဘယ်တုန်းကစတင်ဝင်ရောက်ခဲ့တာပါလဲ။
၂၀၁၅ ခုနှစ်၊ ဂျူလိုင်လ။

Q6 ကိုယ့်ကိုယ်ကိုယ်စကားလုံးတစ်လုံးတည်းနဲ့ဘယ်လိုအဓိပ္ပာယ်ဖွင့်ချင်လဲ။
Honesty

Q8 ADRA မှာအလုပ်လုပ်တာနဲ့ပတ်သက်ပြီးသင်မည်သည့်အရာတွေကို နှစ်သက်ပါသလဲ။

Seventh-Day Adventist Church ရဲ့ဦးဆောင်မှုအောက်မှာ ADRA ဟာ ကိုယ်ပိုင်တန်ဖိုးတွေနဲ့ အခြေခံမှုတွေရှိလို့ပါ။

ဓာတ်ပုံပြိုင်ပွဲ



ယခုလအတွက် ဆုရဓာတ်ပုံ

ဓာတ်ပုံရိုက်ကူးသူ

David Cung Lan Thang, M&E Officer, SURE & PRICE

ဓာတ်ပုံ၏အကြောင်း

ချင်းပြည်နယ်၊ ဝေါ်တီးကျေးရွာတွင် ဝဥဇြတ်တောက်ရာ၌ အသုံးပြုသည့် manual ဖြတ်စက်ကို ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလျန်ထေန်က လက်တွေ့အသုံးပြုသနေသည်ကို တွေ့ရစဉ်။

နောက်တစ်ခါ သင့်အလှည့်လား

သင်၏ဓာတ်ပုံကို ထပ်မံထွက်ရှိမယ့် မင်္ဂလာပါစာစောင်တွင် တွေ့မြင်လိုပါသလား။

၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့မတိုင်မီ သင်၏ဓာတ်ပုံကို ပေးပို့လိုက်ပါ။

အနိုင်ရရှိသည့်ဓာတ်ပုံကို ဤနေရာတွင်သာမကဘဲ ADRA Myanmar ၏ Website နှင့် လူမှုကွန်ရက်စာမျက်နှာများဖြစ်သည့် Facebook နှင့် Instagram တို့အပြင် ADRA Myanmar ၏ web portal တွင်လည်းဖော်ပြသွားမည်ဖြစ်သည်။

ဓာတ်ပုံဆိုင်ရာ လမ်းညွှန်ချက်

သင်၏ဓာတ်ပုံ အနိုင်ရရှိရန်အတွက် အောက်ပါသတ်မှတ်ချက်များကို လိုက်နာရမည်

- ADRA Myanmar ၏ ဝန်ထမ်း၊ မိတ်ဖက် သို့မဟုတ် အလှူရှင်တစ်ဦးဦးဖြစ်ရန်လိုအပ်သည်။

- ADRA Myanmar စီမံကိန်းမှ အကျိုးခံစားခွင့်ရှိသူတစ်ဦးဦး၊ ဝန်ထမ်း သို့မဟုတ် စီမံကိန်းလုပ်ဆောင်မှုများကို ရိုက်ကူးထားခြင်း ဖြစ်ရမည်။

- အမြင့်ဆုံး resolution (preferable at 300ppi: 2480 x 3508 pixels)





- Landscape သို့မဟုတ် portrait ဓာတ်ပုံများကိုသာ လက်ခံပါသည်။

- ဓာတ်ပုံအလင်းအမှောင်နှင့် Focus ကြည်လင်ပြတ်သားရမည်ဖြစ်သည်။

- JPEG သို့မဟုတ် RAW files များကိုသာ လက်ခံပါသည်။

- ပြင်ဆင်ထားခြင်းမရှိသော မူရင်းဓာတ်ပုံဖြစ်ရမည်။

- ဓာတ်ပုံ၏အကြောင်းအရာအကျဉ်းကို ဖော်ပြထားပေးရမည်။



ADVOCACY

ADRA International က ရန်ပုံငွေထောက်ပံ့ထားပြီး မိတ်ဖက် Myanmar Union Missionနှင့် အတူပူးပေါင်းဆောင်ရွက်နေသော Advocacy စီမံကိန်းသည် ရပ်ရွာလူထု ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲများကို Zoom မှ တစ်ဆင့် ပြုလုပ်ခဲ့သည်။

ယခုလတွင် ADRA ဝန်ထမ်းများသည် ကယားပြည်နယ်မှ ကိုယ်စားလှယ်များအပြင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ရှောင်စခန်း နှစ်ခုတို့မှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ကြသည်။ အစိုးရမဟုတ်သော ဆရာများနှင့် ကျောင်းပြင်ပကလေးများနှင့် ပတ်သက်သော လက်ရှိအခြေအနေများကို ဆွေးနွေးသည့် ယင်းအစည်းအဝေးလေးခုသို့ စုစုပေါင်း ၂၀ ဦး ပါဝင်တက်ရောက်ခဲ့သည်။

COVID-19 ကြောင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအရ ကယားပြည်နယ်တွင် ကျောင်းများအားလုံးကို ပိတ်ထားရသည်။ အထူးသဖြင့်ကျေးလက်ဒေသမှ ကျောင်းသားအများစုသည် ပညာသင်ကြားနိုင်ခြင်းမရှိကြပေ။ အချို့သောစာသင်ကျောင်းများတွင်လည်း အိမ်သာမရှိခြင်း၊ ဆရာများအတွက်နေရာမရှိခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှုတို့မှာလည်း နည်းပါးခြင်းစသည့် အခက်အခဲများလည်းရှိနေသည်။

အသေးစိတ်ကို ပိုမိုဖတ်ရှုနိုင်ရန် ကျွန်ုပ်တို့၏ website တွင် ဆက်လက်ဖော်ပြပေးပါမည်။

AEON5

AEON 1% Club Foundation နှင့် ADR Japan တို့က ရန်ပုံငွေထောက်ပံ့ထားသော AEON5 စီမံကိန်းသည် ဇန်နဝါရီလအတွင်း အဓိကလုပ်ငန်းသုံးခုကို ပြီးမြောက်ခဲ့သည်။အောက်ပါတို့မှာ

၁။ ဇန်နဝါရီလ ၁၁ ရက်မှ ၁၈ ရက်နေ့အတွင်း ပညာရေးအသိအမြင်ဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲများကို ကျေးရွာ ၅ ရွာတွင် ပြုလုပ်ခဲ့သည်။

၂။ ကျောင်းစီမံခန့်ခွဲမှုကော်မတီများကို ဖွဲ့စည်းခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်မှ ၁၈ ရက်နေ့အတွင်း ကျေးရွာ ၅ ရွာတွင် ဆက်လက် တွေ့ဆုံခဲ့သည်။

၃။ စာသင်ကျောင်းအသစ်ဆောက်လုပ်မှုမှာ ၂၀ ရာခိုင်နှုန်း ပြီးစီးခဲ့သည်။ AEON5 စီမံကိန်းအင်ဂျင်နီယာသည် ကျောင်းဆောက်လုပ်ရေးနေရာများကို အပတ်စဉ်သွားရောက်စစ်ဆေးလျက် ရှိသည်။

စီမံကိန်းအတွင်း အဓိကရည်မှန်းထားသောကျေးရွာ ၅ ရွာမှာ ကရင်ပြည်နယ်အတွင်းရှိ ပါယာ၊ ဘုရားကုန်း၊ ကော့ကဒါ၊ ထီးသာလှထ၊ ကော့ဗာဒိုနှင့် မုဝါကျေးရွာတို့ ဖြစ်သည်။



နောက်ဆုံးရ စီမံကိန်း

အချက်အလက်များ



CASE2Learn

ဥရောပသမဂ္ဂ(EU) က ရန်ပုံငွေထောက်ပံ့ထားပြီး မိတ်ဖက် RISE နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်နေသော CASE2Learn စီမံကိန်းသည် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ပြီးစီးခဲ့သည်။

FPC (Field Program Coordinator) SMA နှင့် MTTs များသည် လာမည့် SVT နှင့် ဒီဇိုင်းအစီအစဉ်များအတွက် ဇန်နဝါရီလ ၁၂ ရက်နေ့ က အစည်းအဝေးကျင်းပခဲ့သည်။

လျှင်လင်မြို့နယ်တွင် TEEs ကျောင်းများပြန်လည် ဖွင့်လှစ်ခဲ့ပြီး ကျောင်းသားများသည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။

PACT Myanmar ၏ထောက်ပံ့မှုဖြင့် ဇန်နဝါရီ ၁၄ရက် နေ့က ပြုလုပ်သည့် Organization Performance Index (OPI) အလုပ်ရုံဆွေးနွေးပွဲသို့လည်း FPC သည် တက်ရောက်ခဲ့သည်။

RISE သည် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် CSO ကိုယ်စားပြုအဖြစ် ပါဝင်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးကလည်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့ပြင် TEEs ဆရာများကိုလည်း ပညာသင်စရိတ်များ ဆက်လက်ထောက်ပံ့ပေးခဲ့သည်။



ELS2

Ministry of Foreign Affairs of the Czech Republic နှင့် ADRA Czech Republic တို့က ရန်ပုံငွေထောက်ပံ့ထားသော ELS2စီမံကိန်းသည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် စီမံကိန်းလုပ်ငန်းများကို အပြီးသတ်ခဲ့သည်။

ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ ရှိန်းခိုကျေးရွာတွင် လူဦးရေ ၁၇၂ ဦး အိမ်ထောင်စု ၄၁စုသည် နှစ်စဉ် ရေရှားပါးပြတ်လပ်မှုကို မကြာခဏ ကြုံတွေ့ခဲ့ရသည်။

ယင်းကြောင့်ရွာသားများသည် ရရှိနိုင်သောရေကို သွားရောက်ခပ်ယူကြရပြီး ခြောက်သွေ့ရာသီတွင်လည်း ကျေးရွာ၏ ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ရေမှာ အလုံအလောက်ရရှိခဲ့ခြင်းမရှိပေ။

ယခုအခါအနီးအနားရှိ ရေအရင်းအမြစ်များမှ တစ်ဆင့် ကျေးရွာသို့တိုက်ရိုက်ရေပို့ရန်စေရန် အတွက် PVC ရေပိုက် ၂.၂ မိုင် သွယ်တန်းတပ်ဆင် ပေးခြင်းလုပ်ငန်းကို ELS2 စီမံကိန်းက ပံ့ပိုးဆောင်ရွက်ပေးခဲ့သည်။ရေပိုက်လိုင်းသွယ်တန်း ပေးမှုကြောင့် ယခုအခါ ရွာသားများအနေဖြင့် ဝေးလံသည့်နေရာများသို့ သွားရောက်၍ ရေကိုခပ်ယူရန် မလိုအပ်တော့ပေ။



နောက်ဆုံးရ စီမံကိန်း

အချက်အလက်များ



SEAQE2

Norad နှင့် ADRA နှစ်ဦးစွာ ရန်ပုံငွေထောက်ပံ့ထားသော SEAQE2 စီမံကိန်းသည် အာက်ပါလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

၁။ GTHS Hpa-an နှင့် KECD တို့နှင့်ညှိနှိုင်းအစည်းအဝေးကို Zoom မှတစ်ဆင့် ဇန်နဝါရီ ၁၂ ရက်တွင်ပြုလုပ်ခဲ့ပြီး အချင်းချင်းပူးပေါင်းဆောင်ရွက်ခြင်း၊ စီမံကိန်းလုပ်ဆောင်ချက်များအားကောင်းစေခြင်းနှင့် ၂၀၂၁ ခုနှစ်အတွက် နောက်ဆုံးရသတင်းအချက်အလက်များနှင့် အစီအစဉ်များကို တင်ပြဆွေးနွေးခြင်းစသည့်တို့ကို ပြုလုပ်ခဲ့ကြသည်။

၂။ နှိမ့်ကျေးရွာတွင် KECD နှင့် ပူးပေါင်းဆောင်ရွက်သည့် NFE အစီအစဉ်မှ ဆံပင်အလှပြုပြင်ခြင်း၊ အခြေခံအပ်ချပ်သင်တန်းနှင့် ကျေးလက်စက်ပြင်အစရှိသော ကာလတိုသင်တန်းများကိုတက်ရောက်ခဲ့သော Batch1/2020 ကျောင်းသားများ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့သည်။ အဆိုပါသင်တန်းအမှတ်စဉ် ၁ တွင် တက်ရောက်ပြီးစီးခဲ့သူ ၅၂ ဦးရှိသည်။

၃။ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ တောင်ကလေး ၂ ကျေးရွာတွင် အလယ်တန်းကျောင်းဆောင်အသစ် (၁၂၀၀ x ၃၀၀) RC အမျိုးအစား တစ်ထပ်ကျောင်းဆောင်အသစ် တစ်ဆောင်ကို ဒီဇင်ဘာလ ၂၃ ရက်က စတင်ဆောက်လုပ်ခဲ့ပြီး ရက်ပေါင်း ၁၂၀ အတွင်းအပြီးတည်ဆောက်မည်ဖြစ်သည်။ နှစ်ခန်းတွဲ အိမ်သာနှစ်လုံးနှင့် ရေလိတာ ၃၀၀၀ ဆံ့ ရေတိုက်ကန်နှင့် မြေအောက်ရေသိုလှောင်ကန်တို့ပါဝင်မည်ဖြစ်သည်။

၄။ ToT သင်တန်းပေးခြင်း၊ ဆရာများအတွက် သင်တန်းပေးခြင်း၊ E-learning teachers သင်တန်းပေးခြင်းနှင့် PTA awareness သင်တန်းပေးခြင်းတို့ကို လည်းပြုလုပ်ခဲ့သည်။



SURE

MFAT နှင့် ADRA New Zealand တို့က ရန်ပုံငွေထောက်ပံ့ထားသော SURE စီမံကိန်းသည် ချင်းပြည်နယ်အတွင်းရှိ ကျေးရွာ ၇ ရွာတွင် နေရောင်ခြည်စွမ်းအင်သုံး ဝဉ္စ အခြောက်လှမ်းစင် ၉ လုံးကို တည်ဆောက်ပြီးစီးခဲ့ပြီး ကျန် အခြောက်လှမ်းစင်တစ်ခုကိုလည်းဆက်လက်ဆောက်လုပ်လျက်ရှိသည်။ အဆိုပါကျေးရွာ ၇ ရွာမှာ ရှုတလင်း၊ ဆမ်ပီး၊ လှိုင်း၊ လှိုင်းတော၊ ဝေါတီး၊ ဘလဲနှင့် လုံကာကျေးရွာတို့ဖြစ်ကြသည်။ အဆိုပါနေရောင်ခြည်သုံး အခြောက်စုံစက်များ၏ အဓိကရည်ရွယ်ချက်မှာ ရောင်းချရန် လှီးဖြတ်ထားသောဝဉ္စများအား လွယ်ကူလျင်မြန်စွာ အခြောက်ခံနိုင်ရန်ဖြစ်သည်။

SURE စီမံကိန်းသည် တောင်သူများအနေဖြင့် ဝဉ္စများဖြတ်တောက်ရာတွင်လွယ်ကူအဆင်ပြေစေရန် နှင့် ထုတ်ကုန်များ၏အရည်အသွေးကို တိုးမြှင့်နိုင်ရန်အတွက် ဝဉ္စဖြတ်စက်နှင့်ဆေးကြောသန့်စင်သည့် စက်တို့ကိုလည်း ထောက်ပံ့ပေးခဲ့သည်။ ယင်းအခြောက်လှမ်းစင်များသည် လိုအပ်ပါက အာလူး၊ ပြောင်းဖူးနှင့် အခြားသောဟင်းသီးဟင်းရွက်သီးနှံများကိုပါ အခြောက်ခံနိုင်မည်ဖြစ်သည်။

အဆိုပါလုပ်ငန်းများသည် Value Chain and Marketing ကဏ္ဍအနေဖြင့် ချင်းပြည်နယ်မှ သစ်တောထွက်ပစ္စည်းများကို ဈေးကွက်ဝင်သည့် အဆင့်သို့ရောက်ရှိရန် ပြောင်းလဲပေးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။



နောက်ဆုံးရ စီမံကိန်း အချက်အလက်များ



VESI: COVID-19

LIFT က ရန်ပုံငွေထောက်ပံ့ထားပြီး မိတ်ဖက် AVSI ၊ FRC တို့နှင့် ပူးပေါင်းဆောင်ရွက်နေသော VESI စီမံကိန်းသည် COVID-19အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည်။

စီမံကိန်းအနေဖြင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများသို့တက်ရောက်နေသော Batch 2 မှ သင်တန်းသား ၂၈ ဦးအား နှာခေါင်းစည်း၊ မျက်နှာအကာ၊ ဆပ်ပြာအစရှိသော ကာကွယ်ရေး ဆိုင်ရာပစ္စည်းများကို ဖြန့်ဝေပေးခဲ့သည်။

အဆိုပါပစ္စည်းများကို ရှမ်းပြည်နယ်မြောက်ပိုင်း ရှိ မြို့နယ်သုံးခုအတွင်းမှ စစ်ရှောင်စခန်း ၉ ခုသို့ ဒီဇင်ဘာလအတွင်းက ဖြန့်ဝေပေးခဲ့သည်။

ယင်းသို့ဖြန့်ဝေခြင်းရည်ရွယ်ချက်မှာ သင်တန်းသားများအနေဖြင့် ကျန်းမာရေးဆိုင်ရာ အန္တရာယ်ကင်း လုံခြုံမှုရရှိစေရန်ဖြစ်ပြီး COVID-19 ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း ကျောင်းသားများအနေဖြင့် လက်ကိုမှန်မှန် ဆေးခြင်း အလေ့အကျင့်အသိပညာများ တိုးတက်လာစေရန်လည်းဖြစ်သည်။

အလားတူ Batch 3 ကျောင်းသားများအတွက်လည်း ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို ထပ်မံဖြန့်ဝေသွားမည်ဖြစ်သည်။

VESI

LIFT ကရန်ပုံငွေထောက်ပံ့ထားပြီး မိတ်ဖက် AVSI ၊ FRC တို့နှင့် ပူးပေါင်းဆောင်ရွက်နေသော VESI စီမံကိန်းသည် TVET ကျောင်းသားများအတွက် ပညာရေးဝန်ဆောင်မှုများ ဆက်လက်ပေးနိုင်ရန် နည်းလမ်းအသစ်များကို ရှာဖွေခဲ့သည်။

GTHS နှင့်ပူးပေါင်း၍ လားရှိုးမြို့တွင် စိတ်ဝင်စားသော လူငယ်များအတွက် သက်မွေးပညာသင်တန်းများဖွင့်လှစ်ရန်စီစဉ်ခဲ့သည်။ သို့သော် COVID-19 ကြောင့် ကျောင်းမှပိတ်ထားရမည်ဖြစ်သည်။

ယင်းကြောင့်သင်တန်းကိုအင်ဂျင်တယ်ဖလှယ်စာရင်းမှတစ်ဆင့် ဆက်လက်လုပ်ဆောင်ခဲ့သည်။ သီအိုရီဆိုင်ရာသင်ခန်းစာများကို အွန်လိုင်းမှတစ်ဆင့်သင်ကြားပြုလုပ်ပြီးလက်တွေ့သင်ခန်းစာများကို ၎င်းတို့နှင့်သက်ဆိုင်ရာရပ်ရွာများနှင့် စခန်းများတွင် လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။

ယခုအခါတွင် ကျောင်းသား ၂၈ ဦးသည် ၃၆ ရက်ကြာ သင်တန်းသို့တက်ရောက်ပြီးစီးခဲ့သည်။ ယင်းကျောင်းသားများသည် စစ်ရှောင်စခန်းကူးခဲ့မှု ဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မော်တော်ဆိုင် ကယ်ပြုပြင်ရေးဆိုင်များနှင့်အတူ လက်တွဲပြီး လက်တွေ့သင်ခန်းစာများနှင့် အလုပ်သင်အစီအစဉ်များကိုဆောင်ရွက်ခဲ့သည်။



အလုပ်ခေါ်စာများနှင့် တင်ဒါခေါ်ယူမှုများ

အောက်ဖော်ပြပါရာထူးများနှင့် ပတ်သက်၍ မည်သို့လျှောက်ထားရမည်ကို အသေးစိတ်သိရှိနိုင်ရန် www.adramyanmar.org/careers တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ Facebook မှတစ်ဆင့် ပေးပို့လျှောက်ထားမှုများကိုမူ လက်ခံစဉ်းစားမည်မဟုတ်ပါ။

တင်ဒါခေါ်ယူခြင်း

VEHICLES

ADRA Myanmar အနေဖြင့် Global Affairs Canada နှင့် ADRA Canada တို့၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ဆောင်ရွက်နေသော BRIGHT စီမံကိန်းအတွက် မော်တော်ယာဉ်များ တင်သွင်းပေးမည့် ကုမ္ပဏီများကို တင်ဒါခေါ်ယူလိုပါသည်။ တင်ဒါနောက်ဆုံးရက်မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့၊ ညနေ ၃ နာရီဖြစ်ပါသည်။ တင်ဒါခေါ်ယူခြင်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက် [HERE](#) တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ကျွန်ုပ်တို့နှင့် ဆက်သွယ်ပါ။

The Adventist Development & Relief Agency Myanmar
Apartment 3-2, 4th Floor, Block A, E Condominium,
Zay North Street (Off U Wisara Road),
Dagon Township, Yangon MYANMAR 11191

Phone: +95 1 240 900
Email: admin@adramyanmar.org
Website: www.adramyanmar.org

ADRA Myanmar အနေဖြင့် လိမ်လည်ခြင်း၊ အကျင့်ပျက်ခြစားခြင်းနှင့် ကလေးသူငယ်များကို ထိပါးနှောင့်ယှက်ခြင်း စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ လုံးဝလက်ခံမည်မဟုတ်ပါ။ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍လည်း www.adramyanmar.org/report တွင် ပေးပို့တင်ပြနိုင်ပါသည်။



ADRA